

သင်ခန်းစာ-၁၇

၁။ ဝေါဟာရများ

おぼえますⅡ	覚えます	မှတ်သည်၊မှတ်မိသည်
わすれますⅡ	忘れます	မေ့သည်
なくしますⅠ		ပျောက်ဆုံးသည်၊သေဆုံးသည်၊ ကုန်သွားသည်
はらいますⅠ	払います	ပေးချေသည်၊ပေးဆောင်သည်
かえしますⅠ	返します	ပြန်ပေးသည်
でかけますⅡ	出かけます	အပြင်ထွက်သည်
ぬぎますⅠ	脱ぎます	ချွတ်သည်
もって いきますⅠ	持って 行きます	ယူသွားသည် (သက်မဲ့ပစ္စည်းများတွင်သာ အသုံးပြုသည်)
もって きますⅢ	持って 来ます	ယူလာသည် (သက်မဲ့ပစ္စည်းများတွင်သာ အသုံးပြုသည်)
しんぱいしますⅢ	心配します	စိတ်ပူသည်
ざんぎょうしますⅢ	残業します	အလုပ်အချိန်ပိုဆင်းသည်
しゅっちょうしますⅢ	出張します	တာဝန်ဖြင့်ခရီးထွက်သည်
のみますⅠ	飲みます	သောက်သည် [ဆေးကို~]
[くすりを~]	[薬を~]	
はいりますⅠ	入ります	ဝင်သည် [ရေချိုးခန်းသို့~]
[おふろに~]		(ရေချိုးသည် ဟုအဓိပ္ပာယ်ရသည်)
たいせつ[な]	大切[な]	အရေးကြီးသော၊အလေးထားသော
だいじょうぶ[な]	大丈夫[な]	ကိစ္စမရှိသော၊အရေးမကြီးသော၊ စိတ်ပူစရာမလိုသော
あぶない	危ない	အန္တရာယ်များသော
きんえん	禁煙	ဆေးလိပ်မသောက်ရ
[けんこう]	[健康] 保険証	[ကျန်းမာရေး] အာမခံအထောက်အထားကတ်
ほけんしょう		
ねつ	熱	ကိုယ်အပူချိန်၊အဖျား
びょうき	病氣	ရောဂါ၊ဝေဒနာ၊ဖျားနာခြင်း
くすり	薬	ဆေးဝါး
[お]ふろ		ရေချိုးခန်း

うわぎ	上着	အနွေးထည်၊အပေါ်ထပ်အင်္ကျီ
したぎ	下着	အတွင်းဝတ်၊အတွင်းခံ
2、3にち	2、3日	၂ရက်၃ရက်
2、3~		၂~၃~ (~သင်္ကေတ၌အရေအတွက်ပြ စကားလုံးထည့်ရန်)
~までに		~မတိုင်မီ၊~နောက်ဆုံးထား၍ (ကန့်သတ်ထား သောအချိန်အတိုင်းအတာကိုဖော်ညွှန်းသည်။)
ですから		ဒါကြောင့်၊ထို့ကြောင့်
《 ^{かいわ} 会話》		
どう しましたか。		ဘာဖြစ်လို့ပါလဲ။
のど		လည်ချောင်း၊အာခေါင်
[~が] ^{いた} 痛いです。		[~က] နာတယ်။ (/ [~က] နာလို့ပါ။)
かせ		အအေးမိဖျားခြင်း၊တုပ်ကွေး
それから		ပြီးတော့၊ထို့နောက်
それから ^{だいじ} お大事に。		ကျန်းမာရေးကိုဂရုစိုက်ပါ။ (နာမကျန်းသူ၊ ဒဏ်ရာရသူတို့အားပြောလေ့ရှိသောအသုံး)